

စီမံအုပ်ချုပ်သူများ၏ လေ့လာချက်နှင့် ဆွေးနွေးသုံးသပ်ချက်

အောက်ဖော်ပြပါ စီမံအုပ်ချုပ်သူများ၏ လေ့လာချက်နှင့် ဆွေးနွေးသုံးသပ်ချက်များသည် မြန်မာ့လယ်ယာ ထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဝက်အတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းကို အခြေခံထားခြင်းဖြစ်ပြီး ထိုဘဏ္ဍာရေးရှင်းတမ်းနှင့်အတူ တွဲ၍ဖတ်ရှုနိုင်ပါသည်။ အခြားငွေကြေးအနေဖြင့် ဖော်ပြထားခြင်းမရှိပါလျှင် ငွေပမာဏဖော်ပြချက်အားလုံးမှာ မြန်မာကျပ်ငွေဖြစ်ပါသည်။

အဆိုပါ ဘဏ္ဍာရေးရှင်းတမ်းအား နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (IFRSs) နှင့်အညီ ရေးဆွဲထားပြီး၊ ပြင်ပစာရင်းစစ်ဖြစ်သည့် Thadar Sin Co., Ltd. မှ စစ်ဆေးထားပြီး ဖြစ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်း၏ ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်းပေါင်းချုပ်

MAGDPL ဝင်ငွေရှင်းတမ်း နှိုင်းယှဉ်ချက်	၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဝက်	၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဝက်	ပြောင်းလဲမှု
ဝင်ငွေ	11,737,610,720.00	479,348,692.00	▲ 11,258,262,028.00
ကုန်ရောင်းတန်ဖိုး	8,407,977,700.00	453,483,740.00	▲ 7,954,493,960.00
အကြမ်းအမြတ်	3,329,633,020.00	25,864,952.00	▲ 3,303,768,068.00
အခြားဝင်ငွေ	94,817,371.00	49,644,825.00	▲ 45,172,546.00
စီမံခန့်ခွဲမှုနှင့် အထွေထွေစရိတ်	(36,595,385.00)	(103,765,705.00)	▼ (67,170,320.00)
ဘဏ္ဍာရေးကုန်ကျစရိတ်	(44,750,735.00)	(44,750,735.00)	-
အခွန်မဆောင်မီအမြတ်	3,343,104,271.00	(73,006,664.00)	▲ 3,416,110,935.00
ဝင်ငွေခွန်	(735,482,940.00)	-	▼ (735,482,940.00)
အခွန်ဆောင်ပြီးအမြတ်	2,607,621,331.00	(73,006,664.00)	▲ 2,680,627,995.00
ရှယ်ယာတစ်စုအမြတ် (EPS)	259.20	(7.26)	▲ 266.46

ဝင်ငွေအနေဖြင့် အရောင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဝက်တွင် တန်ဖိုးကျပ် ၀.၄၇၉ ဘီလျံသာ ရရှိခဲ့သော်လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဝက်တွင် တန်ဖိုးကျပ် ၁၁.၇၃၇ ဘီလျံ သို့ တိုးလာခဲ့

ပါသည်။ အဓိကအကြောင်းရင်းမှာ Local Sales တိုးလာခြင်းဖြစ်ပြီး အရောင်းပမာဏ များစွာ တိုးတက်ခဲ့ ခြင်းကြောင့် ဖြစ်ပါသည်။

ကုန်ရောင်းတန်ဖိုး ကုန်ကျစရိတ် ကျပ် ၀.၄၅၃ ဘီလျံ မှ ၈.၄၀၇ ဘီလျံ သို့ တိုးလာခဲ့ပါသည်။ အရောင်းပမာဏ တိုးလာသည်နှင့်အညီ ကုန်ကျစရိတ်များပေးချေမှုနှင့် ဂိုဒေါင်ငှားရမ်းခများ ပေးချေမှုတို့လည်း တိုးလာပါသည်။

အကြမ်းအမြတ်တန်ဖိုး ကျပ် ၀.၂၅၈ ဘီလျံ မှ ၃.၃၂၉ ဘီလျံ သို့ တိုးလာခဲ့ပါသည်။ အရောင်းတိုး လာမှုကြောင့် ကုမ္ပဏီ၏ စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါသည်။

အခြားဝင်ငွေ တန်ဖိုး ကျပ် ၀.၄၉၆ ဘီလျံ မှ ၀.၉၄၈ ဘီလျံ သို့ တိုးလာခဲ့သည်။ Bank Interest နှင့် MNTH Loan Interest တို့မှ ဝင်ငွေတိုးလာခြင်းကြောင့် ဖြစ်ပါသည်။

စီမံခန့်ခွဲမှုနှင့် အခြားအသုံးစရိတ်များအတွက် တန်ဖိုးကျပ် ၀.၁၀၃ ဘီလျံ မှ ၀.၃၆၅ ဘီလျံ သို့ လျော့ကျခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဝက်တွင် ဝင်ငွေနည်းသော်လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဝက်ထက် စီမံခန့်ခွဲမှုနှင့် အခြားအသုံးစရိတ်များ များနေခြင်းမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း လွန်ကဲသည့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ မြန်မာနိုင်ငံပံ့ပိုးမှု၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ ဦးဆောင်မှုဖြင့် မတ်ပဲနှင့် ပဲတီစိမ်းမျိုးစေ့များ စုပေါင်းလှူဒါန်းခဲ့ခြင်းနှင့် YSX PLB ဝင်ရောက်ခြင်း အခမ်းအနားစရိတ်တို့ကြောင့် ဖြစ်ပါသည်။

အခွန်မဆောင်မီအသားတင်အမြတ်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် (၇၃ မီလျံ) အရှိန်ဖြစ်ခဲ့သော်လည်း ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် တန်ဖိုးကျပ် ၃.၃၄၃ ဘီလျံ အမြတ်ရ ရှိခဲ့သည်။ အရောင်းတိုးလာမှုနှင့် စရိတ်ထိန်းချုပ်နိုင်မှုကြောင့် အမြတ်တိုးမြှင့်လာခဲ့ခြင်း ဖြစ်ပါသည်။

ဝင်ငွေခွန် တန်ဖိုးအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဝက်တွင် မရှိခဲ့သော်လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဝက်တွင် တန်ဖိုးကျပ် ၀.၇၃၅ ဘီလျံ အခွန်ပေးဆောင်ရန် တာဝန်ရှိလာခဲ့သည်။ အမြတ်တိုးလာမှုကြောင့် အခွန်ပေးရန် တာဝန်အသစ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဝင်ငွေခွန်ဆောင်ပြီးအသားတင်အမြတ် တန်ဖိုးကျပ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဝက်တွင် အရှုံး ကျပ် (၇၃ မီလျံ) ဖြစ်ခဲ့သော်လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဝက်တွင် တန်ဖိုးကျပ် ၂.၆၀၇ ဘီလျံ အမြတ်ရရှိခဲ့ပါသည်။ အရှုံးမှ အမြတ်သို့ ပြောင်းလဲသွားခြင်းသည် ကုမ္ပဏီ၏ စီးပွားရေးအခြေအနေ တိုးတက်လာသည်ကို ပြသပါသည်။

ရှယ်ယာတစ်စု၏ ဝင်ငွေ မှာ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် (-၇.၂၆၀) ကျပ် အရှုံးဖြစ်ခဲ့သော်လည်း ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် ၂၅၉.၂၀၀ ကျပ် အမြတ်ရရှိခဲ့သည်။ Shareholder Value တိုးတက်မှုကို ပြသနေပါသည်။

ကုမ္ပဏီ၏ လက်ကျန်ရှင်းတမ်းအနှစ်ချုပ်

MAGDPL ဘဏ္ဍာရေးရှင်းတမ်း နှိုင်းယှဉ်ချက် ဇယား	၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဝက်	၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဝက်	ပြောင်းလဲမှု
စုစုပေါင်းရပိုင်ခွင့်များ	27,465,897,106	21,953,038,605	▲ 5,512,858,501
လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ	16,889,401,485	11,315,593,270	▲ 5,573,808,215
လက်ငင်းရပိုင်ခွင့်များ	10,576,495,620	10,637,445,335	▼ (60,949,715)
ရင်းနှီးငွေ	24,101,368,906	20,467,745,701	▲ 3,633,623,205
လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ	1,002,790,014	958,039,279	▲ 44,750,735
လက်ငင်းပေးရန်တာဝန်များ	3,364,528,200	1,485,292,904	▲ 1,879,235,296

စုစုပေါင်းရပိုင်ခွင့်တန်ဖိုးများမှာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဝက်တွင် တန်ဖိုး ကျပ် ၂၁.၉၅၃ ဘီလျံ ဖြစ်ခဲ့သော်လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၂၇.၄၆၅ ဘီလျံ သို့ တိုးလာခဲ့ပါသည်။ အဓိကအကြောင်းရင်းမှာ **လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ** ဖြစ်သည့် သီလဝါဆိပ်ကမ်းဒေသ၊ အကွက်အမှတ် ၂၉ တွင် သိုလှောင်ရုံတစ်လုံးတည်ဆောက်ခြင်းအတွက် ဖြစ်ပါသည်။

လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ တန်ဖိုး ကျပ် ၁၁.၃၁၅ ဘီလျံ မှ ၁၆.၈၈၉ ဘီလျံသို့ တိုးလာရခြင်းမှာ သီလဝါဆိပ်ကမ်းဒေသ၊ အကွက်အမှတ် ၂၉ တွင် တန်ဖိုးကျပ် ၄.၉၀၈ ဘီလျံ တန်ဖိုးရှိ

အလျား ၅၅၀ ပေ x အနံ ၁၅၀ ပေ x အမြင့် ၃၄ ပေ အကျယ်အဝန်း စတုရန်းပေ ၈၂,၅၀၀ ရှိ သိုလှောင်ရုံ ဆောက်လုပ်ခြင်းကြောင့်ဖြစ်ပါသည်။

လက်ငင်းရပိုင်ခွင့်များ တန်ဖိုးကျပ် ၁၀.၆၃၇ ဘီလျံ မှ ၁၀.၅၇၆ ဘီလျံ သို့ အနည်းငယ် လျော့ကျခဲ့ရ ခြင်းမှာ ကုန်လက်ကျန်နှင့် ကုန်ဖိုးရရန်ငွေများ မရှိတော့ခြင်းတို့ကြောင့် ဖြစ်ပါသည်။

ရင်းနှီးငွေ တန်ဖိုး ကျပ် ၂၀.၄၆၇ ဘီလျံ မှ ၂၄.၁၀၁ ဘီလျံ သို့ တိုးလာခြင်းမှာ အသားတင် အမြတ်တန်ဖိုး တိုးလာခြင်းကြောင့် ဖြစ်ပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် အမြတ် တန်ဖိုး ကျပ် ၂.၆၀၇ ရရှိခဲ့ပြီး အရှုံးဖြစ်ခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုဖြစ်ပေါ်ခဲ့ပါသည်။

ပေးရန်တာဝန် စုစုပေါင်းတန်ဖိုး ကျပ် ၂.၄၄၃ ဘီလျံ မှ ၄.၃၆၆ ဘီလျံ ကျပ် သို့ တိုးလာခဲ့ပါသည်။ အဓိကအကြောင်းရင်းမှာ သီလဝါအကွက်အမှတ် ၂၉ တွင် သိုလှောင်ရုံ ဆောက်လုပ်ခြင်းအတွက် ပေးရန်ကျန်ရှိသော ကုန်ကျစရိတ်တန်ဖိုး ကျပ် ၁.၃၃၆ ဘီလျံကို လျာထားခြင်းနှင့် ပေးရန်ရှိ ဝင်ငွေခွန် လျာထားခြင်းတို့ကြောင့် ဖြစ်ပါသည်။

ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းကို စာရင်းစစ်အဖွဲ့၏ ဘဏ္ဍာရေးရှင်းတမ်းအစီရင်ခံစာတွင် အသေးစိတ် တင်ပြထားပါသည်။